



ဘာသာနှင့် လူမျိုး

အခြေပြု၍ လူမှုကွန်ယက်ပေါ်တွင်  
နိုင်ငံရေးပါတီများ၏

မဲဆွယ်စည်းရုံးမှုများ

စောင့်ကြည့်ခြင်း အစီရင်ခံစာ

(၂၀၂၀ စက်တင်ဘာလ ၈ ရက်နေ့မှ ၂၀၂၀ အောက်တိုဘာလ ၇ ရက်နေ့အထိ)

## ကျေးဇူးတင်လွှာ

ဤအစီရင်ခံစာ ဖြစ်မြောက်ရေးအတွက် အရင်းအမြစ်အားဖြင့် သော်လည်းကောင်း၊ နည်းပညာ အားဖြင့် သော်လည်းကောင်း၊ *Networking* နှင့် *Coordination* အားဖြင့်သော်လည်းကောင်း၊ နိုင်ငံရေး ပါတီများ၏ မူဝါဒရေးရာ အချက်အလက်များကောက်ယူရာ၌သော်လည်းကောင်း၊ ထောက်ပံ့ကူညီခဲ့သည့် အဖွဲ့အစည်းများ၊ တစ်ဦးတစ်ယောက်ချင်းများကို လောကအလင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

## “လောကအလင်းလူမှုဖွံ့ဖြိုးရေး” အဖွဲ့မိတ်ဆက်

လောကအလင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့သည် ထိရောက်၍ ဒီမိုကရေစီနည်းလမ်းကျသော အုပ်ချုပ်မှုများမှ တစ်ဆင့် တက်ကြွသော ပြည်သူ့လူထုများပါဝင်သည့် လူ့အသိုင်းအဝိုင်းတစ်ရပ် ဖြစ်ပေါ်လာစေရန် အုပ်ချုပ်ရေးကဏ္ဍ၊ ပုဂ္ဂလိကဏ္ဍများဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်နေသည့် အရပ်ဖက်လူမှုအဖွဲ့တစ်ခုဖြစ်သည်။

အဖွဲ့ကို ၂၀၀၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် အစိုးရ၏ မူဝါဒအပြောင်းအလဲကို ထင်ဟပ်နိုင်စေရန်အတွက် ရည်ရွယ်ချက်များကို ထပ်မံ၍ သုံးသပ်ခဲ့သည်။ ပွင့်လင်းပြီး ဒီမိုကရေစီအသိုက်အဝန်းဆီသို့ ရှေးရှုသည့် ပြုပြင်ပြောင်းလဲလာမှုများကြောင့် လူ့အခွင့်အရေးကို ပိုမိုမြှင့်တင်ရန်နှင့် ဒေသန္တရအဆင့် ဆုံးဖြတ်ချက်များတွင် ဒေသခံပြည်သူများ ပါဝင်လာမှုရှိလာစေရန် စီမံချက်များအတွက် ဆောင်ရွက် လာနိုင်ခဲ့သည်။

အဖွဲ့၏ အနာဂတ်ဦးတည်ချက်မှာ မြန်မာနိုင်ငံ၌ ကိုယ့်ကြံ့ခိုင်မှုကိုယ် ပြဋ္ဌာန်းခွင့်ရှိသော၊ ပွင့်လင်းသော၊ လူ့အခွင့်အရေးကို အလေးထားအခြေခံသော လူ့အသိုက်အဝန်းတစ်ရပ်ဖြစ်လာစေရန် ရည်သန် ကြိုးပမ်းသည်။ ရပ်တည်မှုလမ်းစဉ်မှာ အကျိုးထိရောက်မှုရှိသော ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှုများ၏ ထောက်ပံ့မှုဖြင့် တက်ကြွနိုးကြားမှုရှိသော နိုင်ငံသားတို့နေထိုင်ရာ အသိုက်အဝန်း တစ်ခုဖြစ်လာစေရန် ရည်သန်၍ အရပ်ဖက် ပြည်သူ့အဖွဲ့အစည်းများ၊ ပြည်သူ့လူထုကို ဝန်ဆောင်မှုများ ပေးနေရသည့် အစိုးရအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစုများဖြင့် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်သွားမည်။ အဖွဲ့သည် အခြေခံပြည်သူ့လူထုအလွှာ၊ ဒေသန္တရနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဆင့်တို့တွင် ဒီမိုကရေစီ အလေ့အထများ ထွန်းကားပြီး ဒီမိုကရေစီ ကျင့်သုံးမှုနှင့် ဒီမိုကရေစီအခြေခံ လူမှုဆက်ဆံရေး အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်သန်၍ ထောက်ပံ့အားပေးကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက် ရှိသည်။

## အမှာစာ

ယခုအစီရင်ခံစာကိုထုတ်ဝေခြင်းသည် စက်တင်ဘာလ (၁၁) ရက်နေ့တွင် အင်တာနက် စာမျက်နှာမှ တစ်ဆင့် လောကအလင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့က ပထမထုတ်ဝေခဲ့သော **“ဘာသာနှင့် လူမျိုးကိုအခြေပြု၍ လူမှုကွန်ယက်ပေါ်တွင် နိုင်ငံရေးပါတီများ၏ စည်းရုံးလှုပ်ရှားမှုများကို စောင့်ကြည့်ခြင်း အစီရင်ခံစာ”** ၏ အဆက်ဖြစ်သည်။

ပထမအစီရင်ခံစာကို ကိုးကား၍ သတင်းရေးသားခဲ့ကြသည့် မီဒီယာများနှင့် လိုအပ်ချက်များ အတွက် အကြံဉာဏ်ပေးခဲ့သူများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်း တင်အပ်ပါသည်။

ယခုအစီရင်ခံစာတွင် စောင့်ကြည့်ခြင်းနည်းလမ်းတွင် ပထမအစီရင်ခံစာထက် ပိုမိုအားပြည့် ဆောင်ရွက်ထားပါသည်။ နိုင်ငံရေးပါတီများ၏ Page များ Account များကို ရွေးချယ်ရာတွင် *Blue mark (Blue Verification Badge)* မရသေးသည်များအတွက် ရွေးချယ်သည့် နည်းနာများကို ထပ်ဆောင်းထား လိုက်သည့်အတွက် နိုင်ငံရေးပါတီများ၏ Page များနှင့် Account များကိုလည်း ပထမတစ်ကြိမ် အစီရင်ခံစာထက် ပိုမိုစောင့်ကြည့်လာနိုင်ခဲ့သည်။ စောင့်ကြည့်ပြီး ရရှိလာသည့်အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အများသူငှာ နားလည်အောင် တင်ဆက်ရာတွင်လည်း နားလည်ရန် လွယ်ကူ နိုင်ဆုံး ဖြစ်မည့် နည်းလမ်းများ ကိုလည်း ရှာကြံတင်ဆက်ထားပါသည်။

ထို့ပြင် ပိုမိုပွင့်လင်းမြင်သာမှု ရှိလာစေရန်အတွက် ရည်ရွယ်၍ ဘာသာရေးနှင့် လူမျိုးရေး အခြေပြုရေးသားကြောင်း အချက်အလက်များရယူထားသည့် ပြောဆိုရေးသားမှုများ (*Posts*) များကိုလည်း စိတ်ဝင်စားသူများ ကြည့်ရှုနိုင်ရန်အတွက် အင်တာနက်စာမျက်နှာပေါ်တွင် ***Datasheet*** တစ်ခု တည်ဆောက်ပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် အချက်အလက်များကို ကြည့်ရှုနိုင်ရန် စီစဉ်နိုင်ခဲ့သည်။

သို့ရာတွင် စောင့်ကြည့်လေ့လာသူများမှာ လူမျိုးစုဘာသာစကားများကို နားလည်တတ်ကျွမ်းမှု မရှိခြင်းနှင့် ကိုဗစ်ကာလဖြစ်သည့် အားလျော်စွာ အဖွဲ့အစည်းများအချင်းချင်း ကြားတွင်သော်လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းအတွင်းတွင် သော်လည်းကောင်း ချိတ်ဆက်လုပ်ဆောင်ရာတွင်များစွာ စိန်ခေါ်မှုများ ရှိခဲ့သည်။

စောင့်ကြည့်ထားသည့် နိုင်ငံရေးပါတီများကိုလည်း ထွက်ရှိလာပြီးသော အစီရင်ခံစာများမှ အချက်အလက်များကို ဝေငှာကာ အစီရင်ခံစာ၏ ရည်ရွယ်ချက်များနှင့်အညီ သက်ဆိုင်ရာပါတီအသီးသီးသို့ တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ရန်လည်း လောကအလင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အစီအစဉ်များ ချမှတ် ထားပြီးဖြစ်ကြောင်း အသိပေးလိုပါသည်။ အစီရင်ခံစာအား စိတ်ဝင်စားမှုအတွက် ကျေးဇူးအထူး တင်ရှိပါသည်။

လောကအလင်း လူမှုဖွံ့ဖြိုးရေး အဖွဲ့

## စောင့်ကြည့်ခြင်း၏ ရည်ရွယ်ချက်

နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ်မှုများကို စောင့်ကြည့်သည့် အစီရင်ခံစာများ ပြုစု ထုတ်ပြန်ခြင်းမှာ ရည်ရွယ်ချက်သုံးခုရှိပါသည်။

- ◆ **ပထမအချက်အနေဖြင့်** ဒီမိုကရေစီနိုင်ငံများတွင်ရွေးကောက်ပွဲသည်များစွာ အရေးပါပြီး နိုင်ငံရေး ပါတီများသည် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်းမှတစ်ဆင့် မိမိတို့ယုံကြည်သော နိုင်ငံရေး အယူအဆများ၊ မူဝါဒများကို အကောင်အထည် ဖော်ခွင့်ရသဖြင့် ပါတီများ၏ လူမျိုးရေး၊ ဘာသာရေးကို မည်သို့ သဘောထားရှိကြသည်များကို အများပြည်သူ သိရှိရန် အတွက်ဖြစ်သည်။
- ◆ **ဒုတိယအချက်အနေဖြင့်** ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များ။ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ ကျင့်ဝတ်များတွင် နိုင်ငံရေး ကိစ္စများ အလို့ငှာ ဘာသာရေးကို အသုံးပြု မဲဆွယ်ခြင်းကို တိတိကျကျထားဆီးထားပါသည်။ ထိုဥပဒေ ပြဋ္ဌာန်းချက်များ ကို နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ မည်မျှလိုက်နာ စောင့်ထိန်း သည်ကို အများပြည်သူနှင့် ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် သတင်း မီဒီယာများ သိရှိစေရန် ဖြစ်ပါသည်။
- ◆ **တတိယအချက်အနေဖြင့်** သက်ဆိုင်ရာ ပါတီများသည် ဤအစီရင်ခံစာအပါအဝင် အခြားသော လေ့လာစမ်းစစ်မှုများကို အသိအမှတ်ပြုကိုးကားပြီး အများပါဝင်နိုင်သော ဒီမိုကရေစီစနစ် နှင့် လူနည်းစု အခွင့်အရေးများကို လေးစားသည့် မူဝါဒများ ချမှတ် လာစေရန်ဖြစ်ပါသည်။

## စောင့်ကြည့်ခြင်းနည်းလမ်း

စောင့်ကြည့်ခြင်းနည်းလမ်းတွင် (*Sample*) နမူနာအဖြစ် နိုင်ငံရေးပါတီ (၁၉) ခုနှင့် အဆိုပါ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များနှင့်အတူ ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများ ပါဝင်သည်။ ပါတီ ခေါင်းဆောင်များဆိုသည်မှာ နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ဗဟိုအဆင့် အလုပ်အမှုဆောင်များ နှင့် ပြောရေးဆိုခွင့်ရှိသူများပါဝင်သည်။

လူအများစိတ်ဝင်စားမှုရှိပြီး စောင့်ကြည့်ဧရိယာအတွင်း အကျုံးဝင်သည့်ပါတီ (၁၉)ခု နှင့်သက်ဆိုင် သော *Page* များ၊ *Account* များ စုစုပေါင်း (၉၉) ခုကို ရွေးချယ်သည်။

စောင့်ကြည့်ခြင်းနည်းလမ်းတွင် အရေအတွက်နှင့် အရည်အသွေးနည်းနာ နှစ်မျိုးစလုံးကို အသုံးပြု ထားသည်။

**စောင့်ကြည့်ခြင်း အဆင့်(၁)အဖြစ်** အရေအတွက်နည်းနာအတွက် နိုင်ငံရေးပါတီများ၏ မူဝါဒများ၊ အဆိုပါ နိုင်ငံရေးပါတီများ၏ လူမှုကွန်ယက်ပေါ်ရှိ သက်ဆိုင်ရာ *Official Pages* များ၊ ပါတီခေါင်းဆောင် များနှင့် ကိုယ်စားလှယ်လောင်းများ၏ *Account* များနှင့်သက်ဆိုင်သည့် အခြေခံအချက်အလက်များကို ရယူသည်။

စောင့်ကြည့်နိုင်ရေးပါတီများနှင့် ၎င်းတို့၏ ပါတီခေါင်းဆောင်များကို စောင့်ကြည့်ရန်အတွက် လူမှုကွန်ယက်ပေါ်မှ Page များ၊ Account များကို သတ်မှတ်ရာတွင် **Bluemark (Blue Verification Badge)** ရရှိထားသည်များကို ဦးစားပေးစောင့်ကြည့်သည်။ **Bluemark (Blue Verification Badge)** ရရှိထားခြင်း မရှိသည့် Page များ၊ Account များအတွက် အောက်ပါ အချက်အလက်များအပေါ်အခြေခံ၍ ရွေးချယ် စောင့်ကြည့်သည်။

- ◆ နိုင်ငံရေးပါတီဖြစ်ပါက သက်ဆိုင်ရာနိုင်ငံရေးပါတီအား ကိုယ်စားပြုသည့် **Profile Photo** ရှိရမည်။ လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ လူပုဂ္ဂိုလ်၏ ဓာတ်ပုံကို **Profile Photo** (သို့မဟုတ်) ထင်ရှားသည့် ဓာတ်ပုံများပါရှိသည့် **Page** (သို့မဟုတ်) **Account** ဖြစ်ရမည်။
- ◆ သက်ဆိုင်ရာ နိုင်ငံရေးပါတီ (သို့မဟုတ်) လူပုဂ္ဂိုလ်က ၎င်းနှင့်သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုထားခြင်းမရှိသည့် **Page** (သို့မဟုတ်) **Account** ဖြစ်ရမည်။
- ◆ သက်ဆိုင်သည့် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်တို့၏ လှုပ်ရှားမှုများ၊ သတင်းအချက်အလက်များကို အခါအားလျော်စွာ ဖော်ပြနေသည့် **Page** (သို့မဟုတ်) **Account** ဖြစ်ရမည်။
- ◆ သက်ဆိုင်သည့် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ် ဖြစ်နိုင်ချေမရှိကြောင်း သံသယမရှိသည့် **Page** (သို့မဟုတ်) **Account** ဖြစ်ရမည်။

**စောင့်ကြည့်ခြင်း အဆင့်(၂)အဖြစ်** ဆက်လက်စောင့်ကြည့်ရာတွင် သက်ဆိုင်ရာ **Pages** များ၊ **Account** များမှ **ဘာသာနှင့် လူမျိုးကို အခြေပြုရေးသားချက်များ၊ ဖြန့်ဝေခြင်းများ၏ အကြိမ်အရေ** အတွက်များနှင့် တစ်ဆက်တည်း အဆိုပါ ရေးသားချက်များ၊ ဖြန့်ဝေခြင်းများအပေါ် **Interaction (Like & Reaction), Comment, Share** များ၏ အကြိမ်အရေအတွက်ကိုပါ တိုင်းတာသည်။

**ဘာသာရေးနှင့် လူမျိုးရေးကို အခြေပြုခြင်း**ဆိုသည်မှာ ဘာသာရေး၊ လူမျိုးရေးနှင့်သက်ဆိုင်သည့် ရုပ်ပုံ၊ စကားလုံး၊ အပြုအမူ၊ အပြောအဆိုများကို အသုံးပြုပြီး ရေးသားဖြန့်ဝေခြင်းများကို ဆိုလိုသည်။

အရေအတွက် နည်းနာအရ ဘာသာရေးအရ သော်လည်းကောင်း၊ လူမျိုးရေးအရ သော်လည်းကောင်း ကွဲပြားစွာ မရှိစေလိုသည့် ရည်ရွယ်ချက်အရဖော်ပြခြင်း၊ လှုံ့ဆော်ခြင်းမရှိ စေလိုသည့် ရည်ရွယ်ချက်အရဖော်ပြခြင်း၊ ဖယ်ကြည့်ခြင်း မရှိစေလိုသည့် ရည်ရွယ်ချက်အရ ဖော်ပြခြင်းများကို **အပြုသဘောဆောင်သည့်** ရေးသားဖြန့်ဝေမှုအများ **(Positive Post)**အဖြစ် ရေတွက် တိုင်းတာသွားမည် ဖြစ်သည်။

ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ကွဲပြားစွာဖြစ်လိုသည့် ရည်ရွယ်ချက်အရဖော်ပြခြင်း၊ လှုံ့ဆော်သည့်ရည်ရွယ်ချက်အရဖော်ပြခြင်း၊ ဖယ်ကြည့်လိုသည့် ရည်ရွယ်ချက်အရ ဖော်ပြခြင်းများကို **အပြုသဘောမဆောင်သည့်** ရေးသားဖြန့်ဝေမှုများ **(Negative Post)** အဖြစ် ရေတွက် တိုင်းတာသည်။

အဆိုပါ **အပြုသဘောမဆောင်သည့်** ရေးသားချက်များ၊ ဖြန့်ဝေချက်များကို ရည်ရွယ်သည့် အဆင့်အပေါ် မူတည်၍ ဒီဂရီများကို သတ်မှတ်ထားရှိပါသည်။

**သတ်မှတ်ထားသည့် နည်းလမ်းမှာ -**

- ◆ **ဒီဂရီ အဆင့်(၁)အဖြစ်** ဘာသာ၊ လူမျိုးနှင့်သက်ဆိုင်သည့် ခွဲခြား ဆက်ဆံမှုကို ရည်ရွယ်ချက်ရှိခြင်း၊ အဆင့်(၂)အထိ ရောက်ရှိနိုင်သည့် အလားအလာရှိသော ရေးသားခြင်း၊ ပြောဆိုခြင်းများကို သတ်မှတ်သည်။
- ◆ **ဒီဂရီ အဆင့်(၂)အဖြစ်** ဘာသာ၊ လူမျိုးနှင့်သက်ဆိုင်သည့် ဘာသာစွဲ၊ လူမျိုးစွဲဖြင့် တစ်ဖက်ဖက်မှ ရည်ရွယ်ချက်ရှိရှိ ရေးသားခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်းများကိုလည်းကောင်း၊ ပုံနှံမှု (Shared) လူအများ စိတ်ဝင်စားမှု (Interaction)၊ ထင်မြင်ချက်ပေးခြင်းများ (Comment) များကိုပါ လည်းကောင်း စောင့်ကြည့်၍ သတ်မှတ်သည်။ လူမျိုးရေးဘာသာရေးကို ရည်ရွယ်ချက် ရှိရှိ လှုံ့ဆော် Incitement ဖြစ်သည့် တင်ပြမှုမျိုးကို သတ်မှတ်ပါသည်။
- ◆ **ဒီဂရီ အဆင့်(၃)အဖြစ်** ဘာသာ၊ လူမျိုးနှင့်သက်ဆိုင်သည့် ဘာသာစွဲ၊ လူမျိုးစွဲဖြင့် တစ်ဖက်ဖက်မှ သက်ဆိုင်ရာဘာသာ၊ လူမျိုးများကို ထိခိုက်လွယ်အောင် ရေးသားခြင်းများနှင့် သွေးထိုးခြင်း၊ အမုန်းစကားများ အသုံးပြုခြင်း၊ အသရေဖျက်ခြင်း၊ ပဋိပက္ခဖြစ်စေနိုင်အောင် ခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်းများကို လည်းကောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးခြင်း၊ မျှဝေမှု (Shared) လူအများတုံ့ပြန်မှု (Interaction)၊ ထင်မြင်ချက်ပေးခြင်းများ (Comment) များကိုပါ လည်းကောင်း စောင့်ကြည့်၍ သတ်မှတ်သည်။

## အခြေခံအချက်အလက်များ

ဇယား (၁) - စောင့်ကြည့်ခံရသည့် နိုင်ငံရေးပါတီများ

Sr.	Name (English)	Name (Myanmar)	Acronym
1	Arakan Front Party	ရခိုင်ဦးဆောင်ပါတီ	AFP
2	Arakan League for Democracy Party	ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်	ALD
3	Arakan National Party	ရခိုင်အမျိုးသားပါတီ	ANP
4	Democracy and Human Rights Party	ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ	DHRP
5	Democratic Party For a New Society	လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ	DPNS
6	Kamein National Development Party	ကမန်အမျိုးသားတိုးတက်ရေးပါတီ	KMNDP
7	Karen National Democratic Party	ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ	KRNDP
8	Mon Unity Party	မွန်ညီညွတ်ရေးပါတီ	MUP
9	National Democratic Party for Development	အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ	NDPD
10	National Development Party	အမျိုးသားတိုးတက်ရေးပါတီ	NDP
11	National League for Democracy	အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	NLD
12	National Unity Party	တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ	NUP
13	Pao National Organization	ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်	PNO
14	People's Pioneer Party	ပြည်သူ့ရှေ့ဆောင်ပါတီ	PPP
15	People's Party	ပြည်သူ့ပါတီ	PP
16	Phlone-Sqaw Democratic Party	ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီ	PSDP
17	Shan Nationalities League for Democracy	ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်	SNLD
18	Union Election Commission	ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်	UEC
19	Union Solidarity and Development Party	ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ	USDP
20	Women Party (Mon)	အမျိုးသမီးပါတီ (မွန်)	WP

ဇယား (၂) - စောင့်ကြည့်ခဲ့သည့် သက်ဆိုင်ရာနိုင်ငံရေးပါတီများ၏ Facebook Page များနှင့် အခြေခံအချက်အလက်များ (အပြာရောင်နောက်ခံများမှာ Facebook မှ Bluemark ရရှိထားသည်များဖြစ်သည်)

Sr.	Page Names	Acronym	Number of Followers
1	ရခိုင်ဦးဆောင်ပါတီ	AFP	20,109
2	AFP Sittwe	AFP	403
3	ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - Arakan League for Democracy	ALD	12,904
4	Arakan National Party	ANP	48,533
5	ရခိုင်အမျိုးသားပါတီ - ရန်ကုန်	ANP	19,424
6	Democracy and Human Rights Party	DHRP	220
7	Democratic Party for a New Society (DPNS)	DPNS	35,519
8	ကမန်အမျိုးသားတိုးတက်ရေးပါတီ-ဗဟို	KMNDP	334
9	Karen National Democratic Party - KNDP	KRNDP	11,239
10	Mon Unity Party - Central	MUP	28,630
11	Mon Unity Party-Rangoon	MUP	7,730
12	Mon Unity party Kyaikhto	MUP	837
13	Mon Unity Party Ye	MUP	4,183
14	Mon Unity Party Thanbyuzayat Township	MUP	1,750
15	Mon Unity Party Khyik Ma Yaw	MUP	1,201
16	Mon Unity Party - Thaton	MUP	252
17	Mon Unity Party - Mudon	MUP	4,197
18	Mon Unity Party - Paung	MUP	2,224
19	Mon Unity Party - Mawlamyine	MUP	5,504
20	Mon Unity Party_Bago	MUP	75
21	အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ	NDPD	785
22	အမျိုးသားတိုးတက်ရေးပါတီ NDP	NDP	328,516
23	ရန်ကုန်တိုင်း အမျိုးသားတိုးတက်ရေးပါတီ NDP	NDP	859
24	National League for Democracy	NLD	2,896,120
25	National League for Democracy - Yangon Region	NLD	29,382
26	National League for Democracy - Kayin State	NLD	53,955
27	National League for Democracy - Bago Region	NLD	23,913
28	National League for Democracy - Mon State	NLD	19,729
29	National League for Democracy - Kayah State	NLD	11,963



Sr.	Page Names	Acronym	Number of Followers
30	National League for Democracy - Magway Region	NLD	18,522
31	National League for Democracy - Tanintharyi Region	NLD	13,088
32	National League for Democracy - Mandalay Region	NLD	24,525
33	National League for Democracy - Sagaing Region	NLD	14,873
34	National League for Democracy - Ayeyarwady Region	NLD	17,673
35	National League for Democracy - Kachin State	NLD	25,642
36	National League for Democracy - Chin State	NLD	11,659
37	National League for Democracy - Rakhine State	NLD	10,617
38	National League for Democracy - Shan State	NLD	16,300
39	တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP	NUP	2,946
40	Pa-O National Organization	PNO	109,974
41	PPP - People's Pioneer Party	PPP	315,485
42	PPP-People's Pioneer Party Mayangone	PPP	9,611
43	ပြည်သူ့ပါတီ	PP	29,002
44	ပြည်သူ့ပါတီ - ကျောက်တံတားမြို့နယ်	PP	360
45	ပြည်သူ့ပါတီ - ဗဟန်းမြို့နယ်	PP	483
46	People's Party - Ayeyarwaddy	PP	1,495
47	ပြည်သူ့ပါတီ - ပျဉ်းမနားမြို့နယ်ရုံး	PP	680
48	ပြည်သူ့ပါတီ - ကမာရွတ်မြို့နယ်	PP	714
49	People's Party Pyigyitagon township	PP	1336
50	ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ	PSDP	2,273
51	Shan Nationalities League for Democracy	SNLD	55,990
52	Shan Nationalities League For Democracy, Laikha	SNLD	Unavailable
53	Shan Nationalities League for Democracy-Mandalay	SNLD	4,273
54	Shan Nationalities League for Democracy - Mong Pan	SNLD	1,299
55	Shan Nationalities League For Democracy - Kachin State	SNLD	8,862
56	Shan Nationalities League for Democracy - Kyaukme	SNLD	12,415
57	Shan Nationalities League for Democracy - NamKham	SNLD	17,888
58	Shan Nationalities League for Democracy-Waing Maw, Kachin Land	SNLD	1,250
59	Shan Nationalities League for Democracy - Mong Yai	SNLD	4,682
60	Shan Nationalities League for Democracy - Mong Pyin	SNLD	492
61	Union Election Commission	UEC	574,230
62	Union Solidarity and Development Party	USDP	421,067


Sr.	Page Names	Acronym	Number of Followers
63	Union Solidarity and Development Party Mon State	USDP	15,107
64	USDP Women Committee	USDP	70,696
65	USDP Yangon Region	USDP	16,604
66	Yangon USDP	USDP	Unavailable

Unavailable များမှာ စတင်စောင့်ကြည့်သည့်အချိန်တွင် *Activate* ဖြစ်နေပြီးနောက် အစီရင်ခံစာ ရေးသားချိန်တွင် *Deactivate* ဖြစ်သွားသည့် *Page* များဖြစ်သည်။

ဇယား (၃) - စောင့်ကြည့်ခဲ့သည့် ဖြစ်စဉ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများ၏ *Page* များ၊ ခေါင်းဆောင်များ သို့မဟုတ် ကိုယ်စားလှယ်လောင်းများ၏ *Account* များ

Sr.	Party Names	Acronym	Page	Person	Total
1	Arakan Front Party	AFP	2	1	3
2	Arakan League for Democracy Party	ALD	1	0	1
3	Arakan National Party	ANP	2	1	3
4	Democracy and Human Rights Party	DHRP	1	2	3
5	Democratic Party For a New Society	DPNS	1	2	3
6	Kaman National Development Party	KMNDP	1	0	1
7	Karen National Democratic Party	KRNDP	1	0	1
8	Mon Unity Party	MUP	11	0	11
9	National Democratic Party for Development	NDPD	1	0	1
10	National Development Party	NDP	2	1	3
11	National League for Democracy	NLD	15	6	21
12	National Unity Party	NUP	1	0	1
13	Pao National Organization	PNO	1	0	1
14	People's Pioneer Party	PPP	2	7	9
15	People's Party	PP	7	4	11
16	Phlone-Sqaw Democratic Party	PSDP	1	1	2
17	Shan Nationalities League for Democracy	SNLD	10	2	12
18	Union Election Commission	UEC	1	0	1
19	Union Solidarity and Development Party	USDP	5	6	11
20	Women Party (Mon)	WP	0	0	0
Total			66	33	99

မြေပုံ (၁) - စောင့်ကြည့်ဧရိယာနှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများ၏ ရုံးစိုက်ရာမြို့များ



## တွေ့ရှိချက်များ

### အနှစ်ချုပ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များသည် စက်တင်ဘာလ (၈) ရက်နေ့မှစ၍ တရားဝင်မဲဆွယ်စည်းရုံးခွင့်ရရှိခဲ့ကြသည်။ လာမည့်ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် မတူညီသည့် အခြေအနေမှာ မြန်မာနိုင်ငံတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာကပ်ရောဂါ ကိုရိုနာဗိုင်းရပ် (COVID-19) ကူးစက်ရောဂါ၏ ကူးစက်နှုန်း မြင့်မားနေသည့် အခြေအနေ ဖြစ်ပါသည်။

ထို့ကြောင့် ပါတီထောက်ခံသူများနှင့် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကြောင့် မြေပြင်စည်းရုံးမှုများ ပြုလုပ် နိုင်ရန် အကန့်အသတ်များရှိသော်လည်း အင်တာနက် လူမှုကွန်ယက်များပေါ်တွင်မူ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည်။ ထိုအခြေအနေတွင် နည်းပညာနယ်ပယ်နှင့် နီးစပ်သည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများက ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုများအတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာနိုင်ခဲ့သည်ကိုတွေ့ရသလို နည်းပညာနှင့် အလှမ်းဝေးသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများမှာမူ ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုများအတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်း အားနည်း ခဲ့သည်ကိုတွေ့ရသည်။

ကျွန်ုပ်တို့သည် လူမှုကွန်ယက် Facebook ပေါ်တွင် ဘာသာရေးနှင့် လူမျိုးကို အခြေပြု၍ မဲဆွယ် စည်းရုံးမှုများကို စက်တင်ဘာ (၈) ရက်နေ့မှ အောက်တိုဘာ (၇) ရက်နေ့အထိ (၁)လတာ ကာလအတွင်း နိုင်ငံရေးပါတီများ၏ Page (၆၆) ခုနှင့် ပါတီခေါင်းဆောင်များနှင့် ကိုယ်စားလှယ်လောင်းများ၏ Page နှင့် Account (၃၃) ခု၊ စုစုပေါင်း (၉၉) ခုကို စောင့်ကြည့်ခဲ့ရာ ဘာသာနှင့် လူမျိုးကို အခြေပြု၍ မဲဆွယ် စည်းရုံးမှု များဟု သတ်မှတ်နိုင်သည့် ရေးသားဖြန့်ဝေမှုပေါင်း (၁၈၈) ခုကိုတွေ့ရှိရသည်။


စောင့်ကြည့်ခဲ့သည့် ပထမ အစီရင်ခံစာ (မေလ (၁)ရက် မှ စက်တင်ဘာလ (၇)ရက် အထိ) (၄) လ ကျော် ကာလအတွင်း ဘာသာနှင့် လူမျိုးကို အခြေပြု၍ ရေးသားဖြန့်ဝေမှုများ (၅၀)ကြိမ် ရေးသား ဖြန့်ဝေခဲ့သော အမျိုးသားတိုးတက်ရေးပါတီ (NDP) သည် အဆိုပါရေးသားမှုမျိုး သိသိသာသာ နည်းပါး သွားခဲ့ကာ ယခု ဒုတိယအကြိမ်မြောက် အစီရင်ခံစာတွင် (၁)လတာ ကာလအတွင်း (၂) ကြိမ်သာ တွေ့ရှိ ရသည်။ အမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ **ဒေါက်တာနေဇင်လတ်**၏ Account မှာလည်း စက်တင်ဘာလအတွင်း မည်သည့်ရေးသားမှုများကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

သို့ရာတွင် ဘာသာနှင့် လူမျိုးကို အခြေပြု၍ ရေးသားဖြန့်ဝေမှုများဟု သတ်မှတ်နိုင်သည့် ရေးသား မှုများကို ဆက်လက်တွေ့ရှိနေပြီး အထူးသဖြင့် ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှု အများဆုံးရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုကို ပြသခြင်းဖြင့် ဗုဒ္ဓဘာသာ

ဝင်များ၏ ဆန္ဒမဲများရရှိစေရန်အတွက် လူမှုကွန်ယက်ပေါ်တွင် ကြိုးပမ်းဆောင်ရွက်လာကြသည်ကို စောင့်ကြည့် လေ့လာမှုများမှ တွေ့ရှိနေရဆဲဖြစ်သည်။


**အရေအတွက်ဆိုင်ရာတွေ့ရှိချက်များ**

ပုံ (၁) ဘာသာနှင့် လူမျိုးအခြေပြု၍ ရေးသားဖြန့်ဝေသည့် အရေအတွက်စုစုပေါင်းနှင့် ရာခိုင်နှုန်းအလိုက်ဖော်ပြချက် (စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)



လူမှုကွန်ယက် Facebook ပေါ်တွင် ဘာသာနှင့် လူမျိုးကိုအခြေပြု၍ မဲဆွယ်စည်းရုံးမှုများဟု သတ်မှတ်နိုင်သည့် ရေးသားဖြန့်ဝေမှုများ တွေ့ရှိမှု စုစုပေါင်း၏ ရာခိုင်နှုန်းအများဆုံးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က (၃၅) ရာခိုင်နှုန်း၊ ဒုတိယ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က (၂၄) ရာခိုင်နှုန်းနှင့် တတိယမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က (၁၇) ရာခိုင်နှုန်း တွေ့ရှိရသည်။


ပုံ (၂) ဘာသာနှင့် လူမျိုးအခြေပြု၍ ရေးသားဖြန့်ဝေသည့် အရေအတွက်  
(စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)



အထက်ဖော်ပြပါ ပုံအရ လူမှုကွန်ယက် Facebook ပေါ်တွင် ဘာသာနှင့် လူမျိုးကိုအခြေပြု၍ မဲဆွယ်စည်းရုံးမှုများဟု သတ်မှတ်နိုင်သည့် ရေးသားဖြန့်ဝေမှု အများဆုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) (၆၆) ကြိမ်၊ ဒုတိယအများဆုံးနှင့် တတိယအများဆုံးတို့မှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) (၄၆) ကြိမ် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) (၃၂) ကြိမ် တို့ဖြစ်သည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (NDPD)၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (NUP)၊ ဖလုံ-စင်္ဂေါ် ဒီမိုကရက်တစ်ပါတီ (PSDP) တို့မှာ Facebook စာမျက်နှာ ရှိသော်လည်း ကိုယ်စား လှယ်လောင်းစာရင်းသာ ရေးသားဖြန့်ဝေမှုများရှိပြီး ဘာသာ၊ လူမျိုးကို အခြေပြု၍ ရေးသားမှုများ မတွေ့ရှိ သလို အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင် နေသည်ကို မတွေ့ရှိရပါ။ အမျိုးသမီးပါတီ (မွန်) (WP)သည်လည်း လာမည့်ရွေးကောက်ပွဲတွင် ရောဝတီတိုင်းဒေသကြီးတွင် ငါးနေရာဝင်ရောက်ယှဉ်ပြိုင်သော်လည်း Facebook ပေါ်တွင် မဲဆွယ် စည်းရုံးမှုမျိုး မတွေ့ရပါ။

ပုံ (၃) ဘာသာရေးအခြေပြုသည့် ရေးသားဖြန့်ဝေခြင်းများတွင် **အပြုသဘောဆောင်သော** ရေးသားဖြန့်ဝေမှုများနှင့် **အပြုသဘောမဆောင်သော** ရေးသားဖြန့်ဝေမှုများ နှိုင်းယှဉ်ဖော်ပြချက် (စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)



ဘာသာရေးကို အခြေပြုသည့် ရေးသားဖြန့်ဝေမှုဟု ယူဆနိုင်သော ရေးသားဖြန့်ဝေမှု စုစုပေါင်း (၉၆) ခု ရှိခဲ့သည့်ကိုတွေ့ရှိရပြီး **အပြုသဘောဆောင်သော** ရေးသားဖြန့်ဝေမှု (၂) ကြိမ်နှင့် **အပြုသဘောမဆောင်သော** ရေးသားဖြန့်ဝေမှု (၉၄) ကြိမ် တွေ့ရှိရသည်။


**အပြုသဘောဆောင်သော** ရေးသားဖြန့်ဝေမှု တစ်ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ **နန်းမြမြမိမိဇော် Account** မှ ဘာသာရေးနှင့်ဆိုင်သည့် လွတ်လပ်စွာ ကိုးကွယ်ခွင့် အကြောင်းကို ရေးသားထားချက်ဖြစ်သည်။ [Link](#)

**ဒုတိယအပြုသဘောဆောင်သော** ရေးသားဖြန့်ဝေမှု တစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ **ဦးစည်သူမောင် Account** မှ ဘာသာရေးဆိုင်ရာ သတင်းမှား တစ်ခုကို ပြန်လည်ဖြေရှင်းထားခြင်းဖြစ်သည်။ [Link](#)

**အပြုသဘောမဆောင်သော** ရေးသားဖြန့်ဝေမှုများမှာ (၉၄)ခု တွေ့ရှိရပြီး အများစုမှာ ဘာသာရေးနှင့် သက်ဆိုင်သည့် ရုပ်ပုံကားချပ်များသုံးစွဲခြင်း၊ စကားလုံးများ အသုံးပြု ရေးသားခြင်းတို့ဖြစ်သည်။ (အသေးစိတ်ကို အပြုသဘောမဆောင်သည့် ဒီဂရီအဆင့်တွင် ရှင်းပြသွားပါမည်)

အထက်တွင် ဖော်ပြထားသော ပုံ (၃) ပါတီများမှလွဲ၍ ကျန်ပါတီများတွင် ဘာသာရေးကို အခြေပြုသည့် ရေးသားဖြန့်ဝေမှုဟု ယူဆနိုင်သော ဖြန့်ဝေမှုများ မတွေ့ရှိရပါ။

ပုံ (၄) လူမျိုးရေးအခြေပြုသည့် ရေးသားဖြန့်ဝေခြင်းများတွင် **အပြုသဘောဆောင်သော** ရေးသားဖြန့်ဝေမှုများနှင့် **အပြုသဘောမဆောင်သော** ရေးသားဖြန့်ဝေမှုများ နှိုင်းယှဉ်ဖော်ပြချက် (စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)



လူမျိုးရေးကို အခြေပြုသည့် ရေးသားဖြန့်ဝေမှုဟု ယူဆနိုင်သော ရေးသားဖြန့်ဝေမှု စုစုပေါင်းမှာ (၄၇) ခု ရှိခဲ့သည့်ကိုတွေ့ရှိရပြီး **အပြုသဘောဆောင်သော** ရေးသားဖြန့်ဝေမှု (၄) ကြိမ်နှင့် **အပြုသဘောမဆောင်သော** ရေးသားဖြန့်ဝေမှု (၄၃) ကြိမ် တွေ့ရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၏ **အပြုသဘောဆောင်သော** ရေးသား ဖော်ပြမှုများမှာ ပါတီ ဥက္ကဋ္ဌဖြစ်သူ **ဦးသန်းဌေး Account** မှ နိုင်ငံတော်မှာ မတူကွဲပြားသော တိုင်းရင်းသား လူမျိုးစုများနှင့် ဖွဲ့စည်းထားသည့်အတွက် ဖယ်ဒရယ်ကို ထူထောင်ရမည်ဟု ပြောကြားချက် ဖြစ်ပြီး ထိုပြောကြားချက်အား အခြားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ Page များ Account များ မှလည်း ပြန်လည်မျှဝေခဲ့သည်ကိုတွေ့ရသည်။ [Link](#)



ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ **အပြုသဘောဆောင်သော** ရေးသား ပြောဆိုမှု မှာ ပြည်ထောင်စုချစ်စိတ်ရှိဖို့နှင့် စုံလင်ကွဲပြားသည့် လူမျိုးစုများ အတူတကွနေထိုင်ရေးအတွက် ပြောဆိုမှု ဖြစ်သည်။ [Link](#)

**အပြုသဘောမဆောင်သော** ရေးသားဖြန့်ဝေမှု အများဆုံးရေးသား ဖြန့်ဝေခဲ့ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ (၁၂) ခု၏ ရေးသားချက်များမှာ အမျိုး၊ ဘာသာ၊ သာသနာ နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် တို့ပါဝင်သည့် ရေးသား၊ ပြောဆိုမှုများဖြစ်သည်ကိုတွေ့ရသည်။

ဒုတိယအများဆုံးရေးသားဖြန့်ဝေသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ (၉) ခုမှာ ပါတီဥက္ကဋ္ဌ **ဒေါ်သက်သက်ခိုင်**၏ လူမျိုးရေးနှင့် သက်ဆိုင်သည့် ထိခိုက်လွယ်အောင် ပြောဆိုချက်များဖြစ်ပြီး ထိုပြောဆိုချက်များကို ပါတီ Page များနှင့် ပါတီဝင်တို့၏ Account များက အဆင့်ဆင့် ဖြန့်ဝေခဲ့ကြ သည်ကို တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် တိုင်းရင်းသား လူနည်းစုပါတီများ၏ ရေးသား ဖြန့်ဝေမှုများမှာ လူမျိုးစုများ၏ အမည်နာမများကို ဖော်ပြရေးသားခြင်းဖြင့် မိမိတို့မှာ မည်သည့်လူမျိုး ဖြစ်ကြောင်း သိသာစေရန် ရည်ရွယ်၍ရေးသားမှုဟု ယူဆရသည့် ရေးသားဖြန့်ဝေမှုများဖြစ်သည်။ (အသေးစိတ်ကို [Lists of Social Media Monitoring Posts](#) တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်)


အထက်တွင်ဖော်ပြထားသော ပုံ (၄) ပါတီများမှ လွဲ၍ ကျန်ပါတီများတွင် လူမျိုးရေးကို အခြေပြုသည့် ရေးသားဖြန့်ဝေမှုဟု ယူဆနိုင်သော ရေးသား ဖြန့်ဝေမှု မရှိပါ။

မတူကွဲပြားမှုများကို အားပေးထောက်ပံ့ပြုရန်နှင့် မဲဆွယ်စည်းရုံးမှုတွင် ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုဖြစ်စေသော သုံးနှုန်းပြောဆိုမှုများ မပြုရန်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း အခန်း (၂)၊ ပုဒ်မ - ၆(ဃ) နှင့်အညီ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ လူတစ်ဦးချင်း (သို့မဟုတ်) ပြည်သူ့လူထု၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားတို့အပေါ် သက်ရောက်မှု ရှိစေနိုင်သော ပဋိပက္ခဖြစ်စေနိုင်သော ရေးသားခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်းများ မပြုလုပ်ရန် ကတိကဝတ်ပြုသည်။

၂၀၂၀ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် ၃.၃

ပုံ (၅) ဘာသာရေးနှင့် လူမျိုးရေးနှစ်ခုစလုံး အခြေပြုသည့် ရေးသားဖြန့်ဝေခြင်းများတွင် အပြုသဘောဆောင်သော ရေးသားမှုများနှင့် အပြုသဘောမဆောင်သော ရေးသားမှုများ နှိုင်းယှဉ်ဖော်ပြချက် (စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)




ဘာသာရေးနှင့် လူမျိုးရေး နှစ်မျိုးစလုံး ပူးတွဲပါဝင်သည့် ရေးသားဖြန့်ဝေမှုဟု ယူဆနိုင်သည့် ရေးသားဖြန့်ဝေမှု စုစုပေါင်း (၄၅) ခု ရှိခဲ့သည့်ကိုတွေ့ရှိရပြီး အားလုံးသည် အပြုသဘောမဆောင်သော ရေးသားဖြန့်ဝေမှုအဖြစ် တွေ့ရှိရသည်။

ထိုရေးသားဖြန့်ဝေမှုအများစုမှာ ကိုယ်စားလှယ်လောင်းများတွင် ဘာသာနှင့် လူမျိုးကို ထင်ရှားစွာ ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးသားမှု၊ ပြောဆိုမှုဟု ယူဆနိုင်သည့် ကိုယ်စားလှယ်လောင်း ကြေငြာများနှင့် ကိုယ်စားလှယ်လောင်း မိတ်ဆက် ဗွီဒီယိုများတွင် လူမျိုး၊ ဘာသာများကို ဦးစားပေး ရေးသား၊ ပြောဆို မှုများဖြစ်သည်။ ထိုသို့သော ရေးသား၊ ပြောဆိုမှုများကို အမျိုးသားတိုးတက်ရေးပါတီ (NDP) မှအပ ကျန်ပါတီများ အားလုံးတွင် တွေ့ရှိရသည်။

အမျိုးသားတိုးတက်ရေးပါတီ (NDP) ၏ ရေးသားချက်မှာ ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်၍ နိုင်ငံနှင့် လူမျိုးအနာဂတ်အတွက် အမျိုးသားအကျိုးစီးပွားနှင့် ဘာသာသာသနာအရေးတို့ကို ဆောင်ရွက်ပေး မည့်သူကို မှန်မှန်ကန်ကန်ရွေးချယ်ဖို့လိုအပ်ကြောင်း မဲဆွယ်စည်းရုံးထားသည့် အပြုသဘောမဆောင်သော ရေးသားမှုဖြစ်သည်။ [Link](#)

အထက်တွင်ဖော်ပြထားသော ပုံ (၅) ပါတီများမှ လွဲ၍ ကျန်ပါတီများတွင် ဘာသာရေးနှင့် လူမျိုးရေးနှစ်ခုစလုံး အခြေပြုသည့် ရေးသားဖြန့်ဝေမှုဟု ယူဆနိုင်သည့် ရေးသားဖြန့်ဝေမှု မရှိပါ။

ပုံ(၆) အပြုသဘောမဆောင်သော ရေးသားဖြန့်ဝေမှုများကို အဆင့် ဒီဂရီအလိုက် ဖော်ပြချက်  
(စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)



စောင့်ကြည့်နည်းလမ်းတွင် ဖော်ပြထားသည့်အတိုင်း **အပြုသဘောမဆောင်သည့် ရေးသားဖြန့်ဝေမှုများ**ကို အဆင့်သတ်မှတ်ချက် **ဒီဂရီ (၃)** ခုဖြင့် စောင့်ကြည့်ခဲ့ပါသည်။ အဆင့် **ဒီဂရီ (၁)** အရ ဖော်ပြထားချက် အများစုမှာ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ အခြေပြုရေးသားမှုများတွင် ဘာသာရေး၊ လူမျိုးရေးနှင့် သက်ဆိုင်သည့် ရုပ်ပုံများ၊ စကားလုံးများ ဖြစ်သည်။ အဆင့် **ဒီဂရီ (၂)** အရ ဖော်ပြထား ချက်အများစုမှာ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ အခြေပြုရေးသားမှုများတွင် ရည်ရွယ်ချက်ရှိစွာဖြင့် ရေးသားဖြန့်ဝေမှုများ ဖြစ်ပြီး အဆင့် **ဒီဂရီ (၃)** အရ ဖော်ပြထားချက်များမှာ ဘာသာရေး၊ လူမျိုးရေးအရ တစ်စုံတစ်ယောက်ကို ထိခိုက်လွယ်အောင် သွေးထိုးလှုံ့ဆော်လိုသည့် ရေးသားဖြန့်ဝေမှုများဖြစ်သည်။ (အသေးစိတ်ကို စောင့်ကြည့်ခြင်း နည်းလမ်းတွင် ဖော်ပြထားပါသည်)

**အဆင့်ဒီဂရီ (၁)** မှာ ဘာသာရေးနှင့်သက်ဆိုင်သည့် ရုပ်ပုံများအသုံးပြုမှုများနှင့် ဘာသာ၊ လူမျိုးနှင့် သက်ဆိုင်သည့် အမည်နာမများကို သုံးစွဲမှုများဖြစ်သည်။ **ဒီဂရီ (၁)**အရ အများဆုံးဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့သည် ဘာသာ၊ လူမျိုးနှင့်သက်ဆိုင်သည့် အမည်နာမများကို အများဆုံးအသုံးပြုခဲ့ကြပြီး ဘာသာရေး ခေါင်းဆောင်များ ပါဝင် သည့် ရုပ်ပုံများကိုလည်း အများဆုံးအသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ အလားတူ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP)နှင့် ကမန်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ (KMNDP) တို့သည်လည်း ဘာသာရေးနှင့်သက်ဆိုင်သည့် ရုပ်ပုံများကို အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။

**အဆင့်ဒီဂရီ (၂)** မှာ ဘာသာ၊ လူမျိုးနှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်ရှိရှိ ရေးသား ဖော်ပြမှုများ ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့တွင် ဘာသာရေးနှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်ရှိသည့် ရေးသား၊ ပြောဆိုမှုများကို အများဆုံးတွေ့ရှိရသည်။

ထူးခြားမှုအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ (USDP) မှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ **ဦးမောင်မြင့် Account** မှ မိမိမှာ ဗုဒ္ဓဘာသာကို မည်မျှယုံကြည်ကိုးကွယ်ကြောင်းကို လူအများသိနိုင်စေရန် ရည်ရွယ်သည်ဟု ယူဆရသော **“ဆရာ ဒကာ”** ဟူသောခေါင်းစဉ်ဖြင့် နေ့စဉ်ရက်ဆက် ဘာသာရေး ခေါင်းဆောင်များကို ဝတ္ထုပစ္စည်းများဆက်ကပ်နေသည့် ရုပ်ပုံများကို ဖော်ပြနေသည်ကိုတွေ့ရသည်။ ထိုပြင် သူ၏ ရေးသားဖြန့်ဝေမှုများမှာ လူအများတုံ့ပြန်မှု အများဆုံး (Interaction-၁,၇၀၀)၊ (Comment-၁၄၀)၊ (Share-၃၂) အထိရှိသည်ကိုလည်း တွေ့ရှိရသည်။ [Link](#)

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) Page မှလည်း မိမိတို့ ပါတီ ဥက္ကဋ္ဌမှာ ဗုဒ္ဓဘာသာ သာသနာ၏ ပစ္စည်းလေးပါး ဒါယိကာမ တစ်ယောက်ဖြစ်ကြောင်းနှင့် သာသနာတော် ထွန်းလင်းတောက်ပစေရန်အတွက် မည်မျှမည်မျှ လှူဒါန်းထားကြောင်းကိုလည်း အကျယ်ချဲ့ ရေးသားထားသည်ကိုတွေ့ရသည်။ [Link](#)

ပြည်သူ့ပါတီ (PP) မှ ပါတီ ဥက္ကဋ္ဌ ဖြစ်သူ **ဦးကိုကိုကြီး Account** မှလည်း ပြည်သူ့ပါတီ၏ အမှတ်အသားလိုဂိုတို့ဖြင့် ဘာသာရေးခေါင်းဆောင်များအား ဝတ္ထုပစ္စည်း သွားရောက်လှူဒါန်းသည့် ဖော်ပြ ချက်များကိုလည်း တွေ့ရှိရသည်။ [Link](#)

**တတိယနှင့် စတုတ္ထအများဆုံး** ရခိုင်အမျိုးသားပါတီ (ANP) နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီ (KRNDP) တို့မှာ လူမျိုးရေးနှင့်သက်ဆိုင်သည့် ဗွီဒီယို ဇာတ်လမ်းတိုများ ဖန်တီး အသုံးပြုပြီး မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။ (အသေးစိတ်ကို [Lists of Social Media Monitoring Posts](#) တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်)

**အဆင့်ဒီဂရီ (၃)** မှာ ဘာသာ၊ လူမျိုးကို အခြေပြုပြီး ထိခိုက်လွယ်အောင်နှင့် ပဋိပက္ခဖြစ်စေရန် ရည်ရွယ် လှုပ်ဆော်မှုမျိုးဖြစ်သည်။ ထိုသို့သော ရေးသား ဖြန့်ဝေ ပြောဆိုမှုမျိုးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့တွင် တွေ့ရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ **ဒီဂရီ (၃)** ရေးသားမှုတစ်ခုမှာ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် နန်းမြမိမိဇော် အကောင့်မှဖြစ်ပြီး "သူမမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် အများဆုံးရှိသည့် နိုင်ငံတစ်ခုတွင် ဗုဒ္ဓဘာသာမှာ အစော်ကားခံနေရပြီဖြစ်ကြောင်း၊ စိန်ခေါ်လာပြီဆိုပါက သူမမှာ သွေးမနည်းကြောင်း" ရေးသားထားသည်။ [Link](#)

ပြည်သူ့ရှေ့ဆောင်ပါတီ၏ **ဒီဂရီ (၃)** ရေးသားမှုတစ်ခုမှာ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ စောယုမာ အကောင့်မှဖြစ်ပြီး "မျိုးချစ်သူတို့အတွက် သဝဏ်လွှာ ခေါင်းစီးဖြင့် မျိုးပစ်မြန်မာတို့ ခြေထိုးမွေ့နှောက်သစ္စာဖောက်နေပြီဖြစ်ကြောင်း၊ ထိုသို့သောဆိုးသွမ်းကောက်ကျစ်မှုများ အတွက် မျိုးချစ်တို့ ဓါးသွေးထားဖို့လိုအပ်ကြောင်း" ရေးသားထားသည့် ရုပ်ပုံကို တစ်ဆင့် ဖြန့်ဝေထားသည် ကို တွေ့ရှိရသည်။ [Link](#)

ပြည်သူ့ရှေ့ဆောင်ပါတီ၏ **ဒီဂရီ (၃)** ရေးသားမှု နောက်တစ်ခုမှာ ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်မှ မွတ်ဆလင်များနှင့်ပတ်သက်၍ပြောဆိုမှုဖြစ်သည်။ ၎င်း၏ ပြောဆိုမှုမှာ "မွတ်ဆလင်ကို သုံးမျိုးသုံးစားခဲ့ခြားထားကြောင်း၊ ပထမတစ်မျိုးမှာ လွတ်လပ်ရေးမရခင်အချိန်ကတည်းမှ ဆွေစဉ် မျိုးဆက် နေထိုင်ခဲ့သည့် နိုင်ငံသား မွတ်ဆလင်များဖြစ်ကြောင်း၊ ဒုတိယတစ်မျိုးမှာ ရခိုင်ပြည်နယ်မှာ နေထိုင်သည့် နိုင်ငံသားမဖြစ်သေးသည့် ဘင်္ဂါလီ မွတ်ဆလင်များဖြစ်ကြောင်း၊ တတိယ တစ်မျိုးမှာ ခိုးဝင် လာသည့်၊ ရခိုင်စကားမတတ်သည့်၊ မြန်မာဥပဒေများကိုမလိုက်နာသည့်၊ သူတို့ခလေ့ စရိုက်အတိုင်း သူတို့ နေထိုင်သည့် အုပ်စုဖြစ်ကြောင်း၊ ဒုတိယနှင့် တတိယအတွက် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ရမည် ဖြစ်ကြောင်း၊ ၎င်းမှာ ပါတီမူဝါဖြစ်ကြောင်း၊ ကုလားကို ကုလားဟု ခေါ်ဆိုခြင်းမှာ ဘာသာစကား ဆိုင်ရာ ကိစ္စဖြစ်ကြောင်း၊ ဘင်္ဂါလီများမှာ သူတို့ကို ရှိဟင်ဂျာဟုခေါ်ဆိုရမည်ကို သူမတို့ပါတီက မလိုက်လျောနိုင် ကြောင်း၊ အမျိုးသားရေးဆိုသည်မှာ ရှိရမှာဖြစ်ကြောင်း" စသဖြင့် ၁၅ မိနစ်ခန့် ပြောကြားထားသည့် ဗွီဒီယိုဖိုင်ဖြစ်သည်။ ၎င်းဗွီဒီယိုဖိုင်အား အဆင့် ဒီဂရီ (၃) သတ်မှတ်ရခြင်းမှာ လူမျိုးရေးကိုခွဲခြား၍ လှုံ့ဆော်ပြောဆိုခြင်း၊ လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့ဖူးသည့် ရခိုင်ပြည်နယ် အရေးတွင် လူမျိုးရေးပဋိပက္ခ ထပ်မံဖြစ်ပွားစေနိုင်သည့် ထိရှလွယ်သည့် ကောက်ချက်ချမှုမျိုးဖြစ်ခြင်းနှင့် လူ့အခွင့်အရေး တက်ကြွသူ များက အမုန်းစကား အဖြစ်သတ်မှတ်ထားသော ကုလား ဟူသော အမုန်းစကားများ အသုံးပြုခြင်းတို့ကြောင့် ဖြစ်သည်။ [Link](#)


**ဘာသာနှင့် လူမျိုးအခြေပြုသည့် ရေးသားဖော်ပြမှုအပေါ် လူအများတုံ့ပြန်ခြင်း**

စောင့်ကြည့်လေ့လာခဲ့သည့် ကာလအတွင်း ဘာသာနှင့် လူမျိုးအပေါ်အခြေပြုသည့် ရေးသား ဖော်ပြမှုများကို အပြုသဘောဆောင်သော ရေးသားဖြန့်ဝေမှုများနှင့် အပြုသဘောမဆောင်သော ရေးသား ဖြန့်ဝေမှုများဟူ၍ နှစ်မျိုးခွဲခြားခဲ့သည်။

ထို့ကြောင့် အပြုသဘောဆောင်သော ရေးသားဖော်ပြမှုများနှင့် အပြုသဘောမဆောင်သော ရေးသားဖော်ပြမှုများ (အဆင့် ဒီဂရီအလိုက်) လူမှုကွန်ယက်ပေါ်မှ လူအများ၏ တုံ့ပြန်မှု (Interaction)

ထင်မြင်ချက်ပေးမှု (Comment)နှင့် မျှဝေမှု (Share) တို့၏ အချက်အလက်များကို ကြည့်ရှုခြင်းဖြင့် လူအများ၏တုံ့ပြန်လိုမှု၊ ထင်မြင်ချက်ပေးလိုမှု၊ မျှဝေလိုမှု အတိုင်းအဆကို အများသူငှာသိရှိစေရန် ဖော်ပြပါသည်။


ပုံ (၇) အပြုသဘောဆောင်သည့် ဘာသာနှင့် လူမျိုးအခြေပြုသည့် ရေးသားဖော်ပြမှုအပေါ် လူအများ၏ လူအများတုံ့ပြန်ခြင်း (Interaction)၊ ထင်မြင်ချက်ပေးခြင်း (Comment) နှင့် မျှဝေခြင်း (Share) (စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)



အပြုသဘောဆောင်သည့် ဘာသာနှင့် လူမျိုးအခြေပြုသည့် ရေးသားဖော်ပြမှုများ စုစုပေါင်း (၆) ခုရှိသည်။

ပုံ (၈) အပြုသဘောမဆောင်သည့် ဘာသာနှင့် လူမျိုးအခြေပြုသည့် အဆင့် ဒီဂရီ (၁) ရေးသားဖော်ပြမှုအပေါ် လူအများ၏ လူအများတုံ့ပြန်ခြင်း (Interaction)၊ ထင်မြင်ချက်ပေးခြင်း (Comment) နှင့် မျှဝေခြင်း (Share)

(စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)




အပြုသဘောမဆောင်သည့် အဆင့် ဒီဂရီ (၁) ဘာသာနှင့် လူမျိုးအခြေပြုသည့် ရေးသား ဖော်ပြမှု များ စုစုပေါင်း (၁၀၆) ခုရှိသည်။

(င) မဲဆွယ်စည်းရုံးမှုတစ်ခုသည် ဘာသာရေး၊ လူမျိုးစု၊ ကျား - မ၊ ဘာသာစကား၊ လူမှုအသိုင်း အဝန်းတို့အကြား အမုန်းပွားမှုကိုအားပေးသည့် ပုံစံမဖြစ်စေရေးအတွက် ရှောင်ကြဉ်ရန်၊

(စ) ဘာသာရေးကို နိုင်ငံရေးကိစ္စရပ်များအတွက် အသုံးမချရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ- ၄၀၇(ဃ) ကို လေးစားလိုက်နာလျက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုရ။

၂၀၂၀ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် ၃.၃

ပုံ (၉) အပြုသဘောမဆောင်သည့် ဘာသာနှင့် လူမျိုးအခြေပြုသည့် အဆင့် ဒီဂရီ (၂)  
 ရေးသားဖော်ပြမှုအပေါ် လူအများ၏ လူအများတုံ့ပြန်ခြင်း (Interaction)၊ ထင်မြင်ချက်ပေးခြင်း  
 (Comment) နှင့် မျှဝေခြင်း (Share)  
 (စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)



အပြုသဘောမဆောင်သည့် အဆင့် ဒီဂရီ (၂) ဘာသာနှင့် လူမျိုးအခြေပြုသည့် ရေးသား ဖော်ပြမှု များ စုစုပေါင်း (၇၃) ခုရှိသည်။

ပုဒ်မ-၄၀၇ (ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။


ပုဒ်မ-၄၀၈ နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် ပုဒ်မ-၄၀၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့် ပေးနိုင်သော အဖွဲ့အစည်းက တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ်မှ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)



ပုံ (၁၀) အပြုသဘောမဆောင်သည့် ဘာသာနှင့် လူမျိုးအခြေပြုသည့် အဆင့် ဒီဂရီ (၃) ရေးသားဖော်ပြမှုအပေါ် လူအများ၏ လူအများတုံ့ပြန်ခြင်း (Interaction)၊ ထင်မြင်ချက်ပေးခြင်း (Comment) နှင့် မျှဝေခြင်း (Share)

(စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိအတွင်း)



အပြုသဘောမဆောင်သည့် အဆင့် ဒီဂရီ (၃) ဘာသာနှင့် လူမျိုးအခြေပြုသည့် ရေးသားဖော်ပြမှုများ စုစုပေါင်း (၃) ခုရှိသည်။

လူအများတုံ့ပြန်ခြင်း (Interaction)၊ ထင်မြင်ချက်ပေးခြင်း (Comment) နှင့် မျှဝေခြင်း (Share) တို့ နည်းခြင်းများခြင်းသည် သက်ဆိုင်ရာ နိုင်ငံရေးပါတီများကို ထောက်ခံသူ အနည်းအများနှင့် ဆက်စပ်သကဲ့သို့ ထို နိုင်ငံရေးပါတီများ၏ လူမှုကွန်ယက်တွင် **Boost** (ကြေငြာခြင်း) လုပ်နိုင်မှုနှင့်လည်း ဆက်စပ်လျက်ရှိသည့် အတွက် စက်တင်ဘာ (၈) ရက်နေ့မှ အောက်တိုဘာ (၇) အထိ (၁) လ ကာလအတွင်း **Facebook Ad Library** မှ ထုတ်ပြန်ထားသော အချက်အလက်များအတိုင်း ဖော်ပြလိုက်ရပါသည်။

ဇယား (၄) - စောင့်ကြည့်ထားသော နိုင်ငံရေးပါတီများမှ လူမှုကွန်ယက်ပေါ်တွင် သုံးစွဲငွေ ထိပ်ဆုံး Page ငါးခု

(စက်တင်ဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အတွင်းအချက်အလက်များဖြစ်သည်)

Sr.	Social Media Account Name	Acronym	Amount	Detail
1	USDP Women Committee	USDP	\$5,019	<a href="#">Link</a>
2	ပြည်ခိုင်ဖြိုးလူငယ်	USDP	\$2,243	<a href="#">Link</a>
3	Dr. Hein Paing Htoo Chit	MUP	\$588	<a href="#">Link</a>
4	Kaung Minn Khant	PPP	\$400	<a href="#">Link</a>
5	Thet Thet Khine	PPP	\$319	<a href="#">Link</a>

Source - Facebook Ads Library Report

အရည်အသွေးဆိုင်ရာ တွေ့ရှိချက်များ

နိုင်ငံရေးပါတီများဆိုင်ရာ တွေ့ရှိချက်များ

- ◆ စောင့်ကြည့်လေ့လာခဲ့သော နိုင်ငံရေးပါတီများထဲမှ ဘာသာရေးနှင့်သက်ဆိုင်သော ရေးသား ဖြန့်ဝေမှုကို အများဆုံးပြုခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) နှင့် အမျိုးသားတိုးတက်ရေးပါတီ (NDP) တို့သည် ဗုဒ္ဓဘာသာကို သူတို့ အနေဖြင့် မည်မျှ ယုံကြည်ကိုးရှိုင်းကြောင်း နည်းအမျိုးမျိုးဖြင့် ပြသရန်အတွက် ကြိုးစား နေကြ သည်ကို တွေ့ရှိရသည်။ ၎င်းပါတီများအနက်မှ အချို့သော Account များသည် တစ်ဖက် တွင်လည်း ဗုဒ္ဓဘာသာကို နိုင်ငံရေးအရ အသုံးပြုသလို အခြားတစ်ဖက်တွင်လည်း မွတ်ဆလင်များကို တိုက်ခိုက်၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြသည်ကိုတွေ့ရသည်။
- ◆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြေပြင်မဲဆွယ်ပွဲတစ်ခုတွင် ထောက်ခံသူအချို့က ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော သာသနာ့အလံကို ကိုင်စွဲကာ မဲဆွယ်ပွဲတွင်ပါဝင်ခဲ့သည်နှင့် ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် နန်းမြမြမိမိဇော် Account မှ "အခြေခံဥပဒေ ၄၀၇ (ဃ) အရ ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားမပြုလုပ်ရ ဆိုသည်မှာ နိုင်ငံရေးပါတီများနှင့်သာ သက်ဆိုင်ပြီး ပြည်သူများအနေဖြင့် သာသနာ့အလံကို ကိုင်ဆောင်ခွင့်ရှိကြောင်း" တုန့်ပြန်ရေးသားထားသည်ကို တွေ့ရသည်။ ထို့ကြောင့် အခြေခံဥပဒေအရ ဘာသာရေးကို နိုင်ငံရေးအရ အသုံးမပြုရဆိုသည့် အချက်ကို လွတ်လပ်စွာ

ယုံကြည်ကိုးကွယ်ခွင့်နှင့် ရောထွေးကာ မဲဆွယ်စည်းရုံးရေးများအတွက် အသုံးပြုရန် ရည်ရွယ်လာကြသည်ကိုလည်း တွေ့ရှိရသည်။

- ◆ ၂၀၂၀ ရွေးကောက်ပွဲမှ စတင်၍ ရွေးကောက်ပွဲဝင်ခဲ့သော ပြည်သူ့ရှေ့ဆောင်ပါတီနှင့် သက်ဆိုင်သည့် Page များ၊ Account များမှလည်း ဘာသာရေးကိုအခြေပြု၍ ရည်ရွယ်ချက်ရှိရှိ မဲဆွယ်စည်းရုံးလှုပ်ရှားမှုများဟု ယူဆနိုင်သော ရေးသားဖော်ပြချက်များ (ဒီဂရီ အဆင့် (၂) မှာ အချိန်တိုအတွင်း ပိုမိုများပြားလာသည်ကိုတွေ့ရသည်။ (ပထမ အစီရင်ခံစာကို မေလ (၁)ရက် မှ စက်တင်ဘာလ (၇) ရက်နေ့ထိ လေးလကျော်ကာလအတွင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဘာသာရေးကိုအခြေပြု၍ ရည်ရွယ်ချက် ရှိရှိ ရေးသားဖော်ပြချက်များ ဒီဂရီ အဆင့် (၂) မရှိခဲ့ပါ)
- ◆ လူမျိုးရေးနှင့်သက်ဆိုင်သော ရေးသားဖြန့်ဝေမှုကို အများဆုံးရေးသားများတွင် လူမျိုးစုများကို အခြေခံသည့် ပါတီများထဲမှ အချို့မှာ ၎င်းလူမျိုးကို အစွဲပြု၍ မဲများရရန်အတွက် ကြိုးစားနေကြသည်ကို တွေ့ရသည်။
- ◆ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KRNDP) မှ လူမျိုးနှင့်သက်ဆိုင်သည့် ဖော်ပြချက်များ ပြုလုပ်ရာတွင် ဇာတ်လမ်းတိုလေးများ ဖန်တီးပြီး ကရင်လူမျိုးဖြစ်သည့် အတွက်ကြောင့် ကရင်ပါတီကို မဲပေးရမည်ဖြစ်ကြောင်း ၎င်း၏ Facebook Page မှတစ်ဆင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။
- ◆ ရခိုင်အမျိုးသားပါတီမှာ စောင့်ကြည့်ခဲ့သည့် Page နှင့် Account နှစ်ခုသာရှိသော်လည်း ရခိုင်အမျိုးသားပါတီ၏ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ဧရာဝတီတိုင်းမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးဇော်အေးမောင် Account မှ မဲဆွယ်စည်းရုံးသွားသည့်ခရီးစဉ်များတိုင်း ဘာသာရေးခေါင်းဆောင်များကို အလှူပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း အများသူငှာကို အသိပေးသည့် ရေးသားဖော်ပြမှုများကို တွေ့ရှိရသည်။
- ◆ အထူးသဖြင့် တိုင်းရင်းသားဝန်ကြီးနေရာကို ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများသည် လူမျိုးရေးနှင့် သက်ဆိုင်သည့် ရေးသားဖြန့်ဝေမှုများကို ပိုမိုလုပ်ဆောင်ကြကြောင်းလည်း တွေ့ရှိရသည်။ ထိုသို့ဖြစ်ခြင်းမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တို့၏ လူမျိုးစုရေးရာ ဝန်ကြီးဖြစ်သည့်အလျောက် သက်ဆိုင်ရာ လူမျိုးများအလိုက်ကို ဦးတည်ပြီး မဲဆွယ်စည်းရုံးကြသည်ကို တွေ့ရှိရသည်။
- ◆ တိုင်းရင်းသားလူမျိုးစုများကို အခြေခံသော နိုင်ငံရေးပါတီများက သက်ဆိုင်ရာလူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပေါ်လွင်အောင် ဦးတည်စည်းရုံးကြသော်လည်း၊ မဲဆန္ဒနယ်မြေအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် ဘာသာတစ်ခု၊ လူမျိုးတစ်စုတည်းကို ပေါ်လွင်အောင် သို့မဟုတ် ဦးတည်လှုပ်ရှားမှုများသည် လူအများ ပါဝင် ဆောင်ရွက်နိုင်သော ဒီမိုကရေစီအရည်အသွေးနှင့် အနှစ်သာရများကို ထိခိုက်စေနိုင်ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာတွေ့ရှိချက်များ

- ◆ နိုင်ငံတစ်ကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအဖွဲ့ (IDEA)၊ အာရှဖောင်ဒေးရှင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ မိတ်ဖက်ပြုလုပ်ပြီး ရှေ့သို့မြန်မာ အစီအစဉ် အောက်တွင် ပြုလုပ်ခဲ့သည့် **mVoter2020** မိုဘိုင်းအက်ပရီကေးရှင်း၌ ကိုယ်စားလှယ်လောင်း မိတ်ဆက် ဖော်ပြရာတွင် လူမျိုးနှင့် ဘာသာ တို့ကို အလေးပေးပြီး ထင်းရှားစွာဖော်ပြခြင်းကြောင့် **Justice for Myanmar** အဖွဲ့အစည်းမှ ရှုံ့ချကြောင်းနှင့် လူမျိုး၊ ဘာသာ အမည်များကို ချက်ချင်း ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်ကို တွေ့ရသည်။ **Justice for Myanmar** က ရေးသားဖော်ပြထားသည်မှာ “ရွေးကောက်ခံကိုယ်စားလှယ်များ၏ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာ၊ ၎င်းတို့ မိခင်နှင့်ဖခင်တို့၏ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာများကို အလေးပေးဖော်ပြသည့် မြန်မာရွေးကောက်ပွဲ မုန်ဘိုင်း အက်ပရီကေးရှင်းမှတစ်ဆင့် နိုင်ငံတစ်ကာဒီမိုကရေစီအစည်းများနှင့် အလှူရှင်များသည် ရိုဟင်ဂျာ အမှတ် လက္ခဏာ ပယ်ဖျက်ခြင်းတွင် ကြိုရာပါအနေဖြင့် ပါဝင်နေပြီး လူမျိုးရေးခွဲခြားမှု၊ ဘာသာရေး အခြေခံ အမျိုးသားရေးဝါဒကို သွေးထိုးလှုံ့ဆော်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေပါသည်” ဟူ၍ ဖြစ်သည်။
- ◆ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းမှ ပယ်ဖျက်ခဲ့ထားရသည့် ဦးအေးဝင်းကလည်း ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲဆိုမှုပြုလုပ်မည် ဖြစ်ကြောင်း ခေတ်သစ်မီဒီယာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။ ရွေးကောက်ပွဲကော်မရှင်က ဦးအေးဝင်း၏ ဖခင်ဖြစ်သူမှာ သူ မမွေးဖွားခင်အချိန်က နိုင်ငံသား မဖြစ်ကြောင်း အကြောင်းပြခဲ့ပြီး၊ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခံရသည့် ဦးအေးဝင်းက လည်း သူ၏ ဖခင် ဖြစ်သူမှာ သူမွေးဖွားသည့် အချိန်တွင် နိုင်ငံသားဖြစ်ကြောင်းနှင့် ရဲဗြာနတွင် စခန်းမှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း အခိုင်မာဆိုထားသည်ကိုတွေ့ရှိရသည်။
- ◆ လသာမြို့နယ်မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမည့် ဦးကျော်စိုးထွဋ်က သူ၏ ကိုယ်စားလှယ်လောင်း ကြေငြာဆိုင်းဘုတ်များတွင် “**ရိုဟင်ဂျာ မရှိ**” ဟု လူမျိုးအမည်နာမကို လူမျိုးရေး အခြေပြုမဲဆွယ်ခြင်း ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တစ်စုံတစ်ရာ သတိပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရှိရသည်။
- ◆ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် နိုင်ငံရေးပါတီအများစုသည် ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း၊ ဘာသာရေးခေါင်းဆောင်များကို လူ့ဖွယ်ပစ္စည်း ကပ်လှူခြင်းများ ရှိနေကြသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များ မရှင်းလင်းမှု၊ လုပ်ထုံးလုပ်နည်းများ မပြည့်စုံမှုများကြောင့် ဆက်လက်ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးပါတီများက ဘာသာရေး နှင့် နီးကပ်စွာမဲဆွယ်မှုများသည်၊ အခြေခံဥပဒေက တားမြစ်ထားသော အချက်အပေါ် မည်မျှ သက်ရောက်မှုရှိသည်ကို လေ့လာစိစစ်သင့်ပါသည်။

# Screenshots



**PPP-People's Pioneer Party Mayangone**  
@pppmayangone

20 September

ကွန်တော်တို့ရဲ့ ပြည်သူ့ရွှေဆောင်ပါတီ(PPP) ရဲ့ ဥက္ကဋ္ဌဟာ သုဗ္ဗသီဟိုဠ်ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သုဗ္ဗသီဟိုဠ်သည် ဗုဒ္ဓဘာသာမှာ တာသာ သာသနာ ကို ပစ္စည်းလေးပေး ခေါ်ယူကာ အဖြစ်အပျက်တစ်ခု ထောက်ပံ့လှူဒါန်းသည့် လူပုဂ္ဂိုလ်များကို နိုင်ငံတော်အစိုးရက ပေးအပ်သည့်ဘွဲ့ထူးရက်ထူး ဖြစ်ပါတယ်။ လိုအပ်ချက်များ (၁) တာသာသာသနာတို့နဲ့လင်တောက်ပရန် ပရိယတ္တိ ပရိပတ္တတိသာသနာအတွက် သိန်း (၂,၀၀၀) အထက်လှူဒါန်းသူဖြစ်ရပါမည်။ (၂) ဗုဒ္ဓဘာသာရှိ မြို့များအနည်းငယ်တောင်တန်းဒေသများတွင် တာသာသာသနာအတွက် (၂၀၀) သိန်းအထက်လှူဒါန်းခြင်းရှိရပါမည်။ (၃) ရဟန်းခံရင်ဖြူပြီး သာသနာအစွန့်စားပေးအောင်ဆောင်ရွက်ပေးခြင်းအတွက်ရင်အပေး (၀၀၀) အထက်လှူဒါန်းခြင်းတို့ရှိရပါမည်။ ထို့အပြင် တာသာသာသနာတို့ရှိရန်အတွက် ပရိယတ္တိသာသနာ ပရိပတ္တတိသာသနာတို့ အပြင် တောင်တန်းဒေသတာသာ သာသနာတို့ရှိရန်အတွက် ဥက္ကဋ္ဌတို့ လှူဒါန်းပေးရမည့် သိန်းပေါင်း (၂) သောင်းကျော်လှူဒါန်းရမည်ဖြစ်ပါသည်။ ကွန်တော်တို့ဥက္ကဋ္ဌကြီးရဲ့ အလှူကို သာဓုခေါ် နိုင်အောင်တင်ပေးခြင်းဖြစ်ပါတယ်။ 🙏🙏🙏 #Crdmmk




**Mon Unity Party-Rangoon**  
@DagonRaman

20 September

မွန်ညီညွတ်ရေးပါတီ မှ ရန်ကုန်တိုင်းဒေသကြီးတွင် #Mon\_Unity\_Parts ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအတွက် ဂုဏ်ယူခွင့်ဖြင့် ဖော်ပြအပ်ပါသည်။ #MonUnityParty #MUP #VoteMUP #ဝါနီပြုကြယ်ဖြူနှင့်ရွှေဟင်္သာတို့ #မဲပေးကြစို့ ( ZawGyi)

မွန်ညီညွတ်ရေးပါတီ မှ ရန်ကုန်တိုင်းဒေသကြီးတွင် #Mon\_Unity\_Parts ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအတွက် ဂုဏ်ယူခွင့်ဖြင့် ဖော်ပြအပ်ပါသည်။ #MonUnityParty #MUP #VoteMUP #ဝါနီပြုကြယ်ဖြူနှင့်ရွှေဟင်္သာတို့ ကို #မဲပေးကြစို့



Mon Unity Party-Rangoon

138 likes, 12 comments, 26 shares



**Zaw Aye Mg**  
@H.Ezawayemg

၈ရောတီတိုင်းဒေသကြီး ငပုတောမြို့နယ် မောင်ပိရော ဓမ္မသုခ ကျောင်းတိုက်... See more



Zaw Aye Mg is at ငပုတောမြို့.


163 likes, 10 comments, 9 shares




**Saw Yu Mar**  
1 October



မျိုးချစ်သူသို့ သဝဏ်လွှာ  
ငါ့ညီထမ်း၊ ဓားဆွေးစမ်းကဲ့၊  
ဆိုးသွမ်းကောက်ကျစ် လူမျိုးညစ်နုနှင့်  
မျိုးပစ်မြန်မာ လူမာလာတို့  
ထိုရွာတို့မြေ ထိုမြန်မာပြေတို့  
ထိုးခြေစေ့နောက် သစ္စာဖောက်ပြီ  
မှတ်စလောက်သွားအောင် ဆုံးမစို့  
အစိမ်းရောင်နှလုံးသား



**Naitu Lat**  
17 September




**Union Solidarity**

၃၂ရပ်ကွက် ရပ်ကွေးဥက္ကဋ္ဌများကော်မတီဝင်များဖြင့် နယ်လှည့်ထူးအမျိုးသမီးထု အဖွဲ့ဝင်များ ပါတီဝန်ရပ်ကွေးများလိုက်ပါ၍ အကျိုးဆောင်ပေးခဲ့ကြကြောင်းသိရပါသည်။ ခေတ်မင်းထွန်း (၁၇တောင်)





**Naithu Lat**  
25 September · 🌐

ခများတို့ကလည်း မဲလိုချင်ရင် ရိုးရိုးသားသားလော်ကြပါဗျာ။  
ဘယ်ပါတီလော်ဘီတွေလည်း မပြောလိုဘူး။

တိုက်ရိုက်လှူတဲ့ဆရာတော်ကြီးတောင် ပိုးမရှိ စစ်ဆေးပြီးပါပြီဆို ဘယ်နယံ ပီသုံးလုံးကို အပြစ်ပုံချချင်တာတုနဲ့။

စာသင်တိုက်မှဆရာတော်တွေကို စစ်ဆေးကုသစောင့်ရှောက်ပေးတဲ့ တပ်မတော်ကို ကျေးဇူးတင်မိသလို ဆရာတော်သံဃာတော်များ အမြန်ဆုံးသက်သာပျောက်ကင်းပြီး ကျမ်း မာစေဖို့ဆုတောင်းပါတယ်ဘုရား။

🙏🙏🙏



**Naithu Lat**  
24 September

**MP Maung Myint**  
18 September · 🌐



**Zaykabar Company Limited**  
22 June · 🌐

ဧကရွာကုမ္ပဏီလီမိတက် (မိသားစု)၏ မြန်မာနိုင်ငံအတွင်းရှိ ကျောင်းပေါင်း(၉၅၀၀)ကျော်အတွက် ဆွမ်း၊ ကွမ်းဆက်ကပ်လှူဒါန်းမှုအား သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါရန် 🙏🙏🙏

...  
See more

👍 Like Page

👍 690      67 comments 33 shares

စောင့်ကြည့်ခြင်းနည်းလမ်း သတ်မှတ်ချက်အရ ဘာသာနှင့် လူမျိုးကို အခြေပြုရေးသားဖြန့်ဝေမှု တစ်ခုတိုင်းတွင် Screenshot များ သိမ်းဆည်းထားပြီး ၎င်းတို့ထဲမှာ အချို့ကိုသာ ထုတ်ဖော်ပြသခြင်းဖြစ်သည်။ ပိုမိုကြည့်ရှုလိုပါက အောက်ပါလင့်တွင် Posts တစ်ခုချင်းစီအတွက် သွားရောက်ကြည့်ရှုနိုင်ပါသည်။ [Lists of Social Media Monitoring Posts](#)

## စောင့်ကြည့်လေ့လာခြင်း စိန်ခေါ်ချက်များ

- ◆ စောင့်ကြည့်လေ့လာမှုပြုလုပ်ရာတွင် စီမံကိန်းရေးယူအတွင်းပါဝင်သော နိုင်ငံရေးပါတီများ အားလုံးမှာ သုတေသနအတွက် နမူနာ Sample ဖြစ်ခွင့်ရှိသော်လည်း အရင်းအမြစ် အကန့်အသတ်အရ နိုင်ငံရေးပါတီ (၁၉) ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကိုသာ ရွေးချယ် လုပ်ဆောင်နိုင်ခဲ့သည်။
- ◆ နိုင်ငံရေးပါတီများ၏ Page များနှင့် Account များကို စောင့်ကြည့်ရာတွင် လောကအလင်း အနေဖြင့် သိနိုင်ရန် မလွယ်ကူသည့် Page များနှင့် Account များလည်း ရှိနေနိုင်သဖြင့် စောင့်ကြည့်ခွင့် မရလိုက်သည်များလည်း ရှိနိုင်သည်။
- ◆ လောကအလင်း၏ စောင့်ကြည့်လေ့လာမှုတွင် စောင့်ကြည့်နိုင်ငံရေးပါတီ (၁၉) ပါတီနှင့် သက်ဆိုင်သည့် Page များနှင့် Account များကိုသာ အဓိကထားစောင့်ကြည့်ခဲ့ရာ အခြား Page များနှင့် Account များမှ ဖော်ပြခွင့်ရလိုက်သော ဘာသာရေးနှင့် လူမျိုးရေးကို အခြေပြု၍ မဲဆွယ်စည်းရုံးနေမှုများလည်း ရှိနေနိုင်သည်။
- ◆ နိုင်ငံရေးပါတီများတွင် လူမျိုးစုပါတီများက ကိုယ်ပိုင်ဘာသာစကားဖြင့်သာ ရေးသားဖော်ပြကြသည့် အတွက် အချက်အလက်များကောက်ယူရာတွင် အခက်အခဲရှိခဲ့သည်။
- ◆ လူမှုကွန်ယက်အတွက် Facebook သာမက ၎င်းနှင့် အလားသဏ္ဍာန်တူသော အခြားလူမှု ကွန်ယက်များတွင်လည်း ဘာသာနှင့် လူမျိုးကို အခြေပြု၍ မဲဆွယ်စည်းရုံးနေမှုများရှိနေနိုင်သည်။

## အကြံပြုချက်များ

- ◆ ကိုဗစ်ရောဂါပြန့်ပွားနေသည့်အချိန်အခါ နိုင်ငံရေးပါတီများ၏ Page များနှင့် Account များမှတစ်ဆင့် အွန်လိုင်းအသုံးပြုမဲဆွယ်မည့် ကြမည်ဖြစ်သောကြောင့် လူမှုမီဒီယာ အသုံးပြုရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ထပ်မံတိုက်တွန်းပါသည်။
- ◆ ၂၀၂၀ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ လိုက်နာရမည့်ကျင့်ဝတ်ကို လက်မှတ်ထိုးရသော နိုင်ငံရေးပါတီအများအပြားဖြင့် လက်မှတ်ထိုးကြရန် အလေးထားတိုက်တွန်းအပ်ပါသည်။
- ◆ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အဆင့်ဆင့်သော အဖွဲ့များသည် ထုတ်ပြန်ထားသော ဥပဒေများ လုပ်ထုံးလုပ်နည်းများအတိုင်း လူမျိုးရေးဘာသာရေးကို အသုံးပြုမဲဆွယ်မှုများကို တားဆီး ကာကွယ်သင့်ပါသည်။



- ◆ လောကအလင်း တွေ့ရှိချက်အရ ပွဲစဉ်ပေါင်း (၄၄) ခု၊ (၂၃) ရာခိုင်နှုန်းကျော်သည် ဘုန်းကြီးကျောင်းသို့ အလှူသွားလှူခြင်း၊ သြဝါဒအံ့ယူသည့် ပွဲစဉ်များကို ပါတီအကောင်အထည်ဖော်မှုများ၊ ပါတီ တာဝန်ရှိသူ အကောင်အထည်ဖော်မှုများတွင် တင်ထားသည်ကို တွေ့ရှိရပါသည်။ သာသနာရေးနှင့် သက်ဆိုင်သော ပုံရိပ်များကို အသုံးပြုပြီး ပါတီအမည်၊ တံဆိပ်၊ ဝတ်စုံများဝတ်ဆင်ပြီး အလှူအတန်းပြုလုပ်ခြင်း၊ သာသနာရေးနှင့် သက်ဆိုင်သော နေရာများကို သွားရောက်သည့် ပွဲစဉ်များကို များစွာတွေ့ရပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မဲဆွယ်နည်းမြောက်မမြောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တိကျသော လုပ်ထုံးလုပ်နည်းများ ရေးဆွဲသင့်ပါသည်။
- ◆ နိုင်ငံရေးပါတီများမှာ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ ရည်ရွယ်ချက် မရှိဘဲဖြစ်စေ မိမိတို့၏ ကိုးကွယ်ရာဘာသာကို ဂုဏ်ယူဖော်ပြကြသည်ကို သတိထားမိပါသည်။ ဘာသာ၊ လူမျိုး အမှတ်လက္ခဏာများမှာ အုပ်စုအလိုက်အခွင့်အရေးများ (Collective Rights) ဖြစ်ပါသည်။ တစ်တိုင်းပြည်လုံး သို့မဟုတ် ကွဲပြားစုံလင်သော လူများကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီများ၊ ပါတီခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဘာသာ၊ လူမျိုးကို အခြေပြုခြင်းသည် မတူကွဲပြားသော နိုင်ငံသားများအကြား စိတ်ဝမ်းကွဲစရာ ဖြစ်ပေါ်နိုင်စေသလို ရွေးကောက်ပွဲ ဥပဒေများနှင့်လည်း ဆန့်ကျင်နေသဖွယ်ဖြစ်နေပါသည်။ ထို့အတွက် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဘာသာ၊ လူမျိုးကို အခြေပြု၍ မဲဆွယ်စည်းရုံးခြင်းကို ချက်ချင်း ရပ်တန့်သင့်ပါသည်။
- ◆ တစ်နိုင်ငံလုံးလွှမ်းခြုံပြီး ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ပါတီများသည် ကွဲပြားစုံလင်သည့် လူမျိုး၊ ဘာသာဝင်များ မဲဆန္ဒရှင်များနှင့် ပိုမိုထိတွေ့ဆက်ဆံကြရန်၊ လူနည်းစု ဘာသာဝင်များ၊ လူမျိုးများ ဓလေ့ထုံးစံများကို လေးစားလိုက်နာကြရန် တိုက်တွန်းအပ်ပါသည်။
- ◆ ကိုယ်စားလှယ်လောင်းစာရင်းမှ အပယ်ဖျက်ခံရသူ (၇) ဦးရှိသည့်အနက် (၆) ဦးမှာ နိုင်ငံသားအကြောင်းပြချက်ဖြင့် ပယ်ဖျက်ခံရသူများဖြစ်သည်ဟု သိရှိရပါသည်။ ထိုသို့ လုပ်ဆောင်ချက်သည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်မည့်အပေါ် များစွာသက်ရောက်မှု ရှိနိုင်ပါသည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုကိစ္စရပ်များကို ကိုင်တွယ်ရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် စံချိန်စံညွှန်းများကို လိုက်နာရန် အရေးကြီးပါသည်။

၀၀၀၀၀၀၀၀၀၀၀၀